

နှင်ထုတ်မှုမှ အကာအကွယ်ရရှိရေးအတွက် ငွေကြေးအခက်အခဲ ကြေငြာချက်

ဤဖောင်ပုံစံကို အိမ်ရှင်ထံ လွှဲပြောင်းပေးရန်၊ ပထမတန်း စာပို့၊ သို့မဟုတ် ရရှိနိုင်ပါက ဖောင်၏ မိတ္တူကော်ပီတစ်စောင် သို့မဟုတ် ဓာတ်ပုံတစ်ပုံကို အီးမေးလ် သို့မဟုတ် စာသားမက်ဆေ့ချ်ဖြင့် ပို့နိုင်ပါသည်။

ကျွန်ုပ် (အိမ်ငှားအမည်) _____ သည် (လိပ်စာ) တွင် အိမ်ငှားနေထိုင်သူ တစ်ဦးဖြစ်ပါသည်။

ကျွန်ုပ်သည် ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့ကတည်းက အောက်ပါတို့မှ တစ်ခုမဟုတ်တစ်ခုဖြင့် ထိခိုက်သက်ရောက်မှုခံခဲ့ရသည့်အတွက် အိမ်ငှားသဘောတူညီချက်အောက်ရှိ ကျွန်ုပ်၏တာဝန်ဝတ္တရားအရ ငွေပေးချေရန် မတတ်နိုင်ပါ -

- အိမ်ထောင်စုဝင်ငွေ ဆုံးရှုံးမှု၊
- အလုပ် သို့မဟုတ် လုပ်အားခ ဆုံးရှုံးမှု၊
- ဆေးဖက်ဆိုင်ရာ ကုန်ကျစရိတ် ကြီးမြင့်လာမှု၊
- ကလေးစောင့်ရှောက်ရေး တာဝန်ဝတ္တရားများ သို့မဟုတ် မသန်စွမ်းမှုရှိသူ သို့မဟုတ် အသက်အရွယ်ကြီးသူ၊ ထိခိုက်ဒဏ်ရာရရှိထားသူ သို့မဟုတ် နာမကျန်းဖြစ်နေသူတစ်ဦးအား စောင့်ရှောက်ရန် တာဝန်ဝတ္တရား ကြီးမြင့်လာမှု၊
- ကလေးစောင့်ရှောက်စရိတ်များ သို့မဟုတ် မသန်စွမ်းမှုရှိသူ သို့မဟုတ် အသက်အရွယ်ကြီးသူ၊ ထိခိုက်ဒဏ်ရာရရှိထားသူ သို့မဟုတ် နာမကျန်းဖြစ်နေသူတစ်ဦးအား စောင့်ရှောက်စရိတ်များ ကြီးမြင့်လာမှု၊ သို့မဟုတ်
- ကျွန်ုပ်၏ဝင်ငွေကို လျော့ကျစေသည့် သို့မဟုတ် ကျွန်ုပ်၏ကုန်ကျစရိတ်များကို ကြီးမြင့်စေသည့် အခြားအခြေအနေရပ်များ။

၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် သို့မဟုတ် အပြီးတွင် ကျွန်ုပ်ရရှိခဲ့သော အလုပ်လက်မဲ့ အာမခံ၊ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ ထောက်ပံ့ရေး နှင့် အခြားလူထု ထောက်ပံ့ရေးများအပါအဝင် မည်သည့်လူထုထောက်ပံ့ရေးမဆိုက ကျွန်ုပ်၏ ဝင်ငွေဆုံးရှုံးမှု သို့မဟုတ် ကုန်ကျစရိတ် ကြီးမြင့်မှုကို အပြည့်အဝ မကာပေးနိုင်ပါ။

ကျွန်ုပ်သည် အိမ်ငှားခ အကြေးတင်ရှိနေသေးပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အပြီးပေးရမည်ကို နားလည်သဘောပေါက်ပါသည်။

ကျွန်ုပ်၏ အိမ်ငှားသဘောတူညီချက်အောက်တွင် ရှိနေနိုင်သော အခြားတာဝန်ဝတ္တရားများအတိုင်း ကျွန်ုပ်လိုက်နာရမည်ကို နားလည်သဘောပေါက်ပါသည်။

အထက်ပါ ဖော်ပြချက်သည် ကျွန်ုပ် အကောင်းဆုံးသိရှိသလောက် နှင့် ယုံကြည်သလောက် မှန်ကန်ကြောင်း ဤနေရာတွင် ကျွန်ုပ် ကြေငြာပါသည်။ ယင်းတို့ကို တရားရုံးတွင် သက်သေအဖြစ် အသုံးပြုရန်အတွက် ပြုလုပ်ထားကြောင်း နှင့် ကျွန်ုပ်သည် မုသားသက်သေခံပါက အပြစ်ဒဏ်ကျခံရဖွယ်ရှိသည်ကို ကျွန်ုပ် နားလည်သဘောပေါက်ပါသည်။

_____ နေ့စွဲ

_____ အိမ်ရှား၏လက်မှတ် (တစ်ခုသာ လိုအပ်ပါသည်)

_____ အမည် (စာလုံးကြီးဖြင့်)